

မာတိကာဇယား: IRODORI အခြေခံအဆင့် (J)

🗨️ နားထောင်မည် 🗣️ ပြောမည် 📖 ဖတ်မည် 📄 ရေးမည်

အကြောင်းအရာ မိမိပတ်ဝန်းကျင်မှလူများ

သင်ခန်းစာ - ၁ ပြီးခဲ့တဲ့အပတ်ကမှ ဂျပန်ရောက်ခါစပဲ ရှိပါသေးတယ်	
လုပ်ငန်းဆောင်ရွက်မှုများ	Can-do
1. 🗨️ みんなを紹介しますね	01 ပထမဆုံးလုပ်ရမည့် လုပ်ငန်းခွင်၌ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခြင်းခံရချိန်တွင် အမည်နှင့် အလုပ်တာဝန် စသည်တို့ကို နားလည်သဘောပေါက်နိုင်သည်။
2. 🗣️ 一生懸命がんばります	02 လုပ်ငန်းခွင် စသည်တို့၌ ပထမဆုံးနှုတ်ဆက်ချိန်တွင် မိမိကိုယ်ကို ပို၍အသေးစိတ် မိတ်ဆက်နိုင်သည်။
3. 🗣️ とても大きい町です	03 မိမိမွေးဖွားရာဒေသနှင့်ပတ်သက်ပြီး လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
4. 📄 SNSの自己紹介	04 ဆိုရှယ်မီဒီယာပေါ်တွင် မိမိကိုယ်ကို မိတ်ဆက်ခြင်းကို လွယ်ကူစွာရေးသားနိုင်သည်။

ခန်းဂျီစကားလုံး	山川海島森客観光地意味経験	
သဒ္ဒါမှတ်စု	① N1 という N2	ホアは「花」という意味です。
	② V-たばかりです	先週、日本に 来たばかり です。
	③ V-ていました	ベトナムでは、ホテルで 働いていました 。
	④ それ/そこ <အညွှန်းစာလုံး>	ジャワ島に、ジョグジャカルタという大きい町があります。ウオノソボは、 そこから 、バスで4時間ぐらいです。
	⑤ ~て、~ ~から、~ ~けど、~	お茶の畑がたくさん あって 、のんびりしています。 ウランパートルは首都 だから 、都会ですよ。 首都ではない けど 、とてもにぎやかです。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	● J-POP / Perfume ● Taber-uruki (လှည့်လည်စားသောက်ခြင်း) ● အန်နီမေးရှင်းသီချင်းများ ● ဆိုရှယ်မီဒီယာတွင်ဂျပန်စာလေ့လာသူများအဖွဲ့	

သင်ခန်းစာ - J သူကတည်ကြည်လေးနက်ပုံရတယ်နော်	
လုပ်ငန်းဆောင်ရွက်မှုများ	Can-do
1. 🗣️ どの人ですか？	05 လူကိုရှာဖွေသည့်အနေအထားတွင် ထိုလူ၏ထူးခြားချက်ကို ပြောဆိုညွှန်ပြခြင်း၊ ထူးခြားချက်ကို နားထောင်ပြီး ဘယ်လိုလူမျိုးဖြစ်သည်ကို ခွဲခြားခြင်းများ ပြုလုပ်နိုင်သည်။
2. 🗣️ その写真、だれですか？	06 နေရာတွင်မရှိသောသူနှင့်ပတ်သက်ပြီး ဘယ်လိုလူမျိုးဖြစ်သည်ကို ပုံပန်းသဏ္ဍာန်၊ အခြေအနေ စသည်တို့ကို ပြောနိုင်သည်။
3. 🗣️ 本当にカッコいいです	07 မိမိနှစ်သက်သော နာမည်ကြီးပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး ကြိုက်နှစ်သက်သော အကြောင်းပြချက်၊ နှစ်သက်ရသည့်အကြောင်းရင်းကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
4. 📄 インタビュー記事	08 ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အကြောင်းကို မိတ်ဆက်ပေးသော လွယ်ကူသော အင်တာဗျူးဆောင်းပါးကိုဖတ်ပြီး အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည်။

ခန်းဂျီစကားလုံး	写真 歌 歌手 上手(な) 明るい 長い 短い 着る 立つ 泣く	
သဒ္ဒါမှတ်စု	① N1はN2がナA-です/イA-いです ②	江口さんは、髪が 短い です。
	② V-ている +人	ナインさんは、 帽子をかぶっている 人です。 加藤さんは、あそこで、 コピーをしている 人です。
	③ Sよ	原さんは、座って、本を 読んでる 人ですよ。
	④ Sし、~	三船敏郎は、演技が 上手だし 、本当にかっこいいです。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	● ဂျပန်လူမျိုးနှင့်မှတ်ဆိတ် ● အာမုလောနာမိအိ ● မိဖုနဲတိုရှိလော / Seven Samurai ● လူထုမဂ္ဂဇင်း ● အချိန်ပိုအလုပ်ချိန်	

အကြောင်းအရာ စားသောက်ဆိုင်တွင်

သင်ခန်းစာ - ၃ စာတိမတည့်တာရှိလို့ စားလို့မရပါ	
လုပ်ငန်းဆောင်ရွက်မှုများ	Can-do
1. 📄 定食屋のメニュー	09 မိနူးကိုဖတ်ပြီး ဟင်းအမည်နှင့် ဈေးနှုန်း၊ ဝန်ဆောင်မှုအကြောင်း စသည်တို့ကို နားလည်သဘောပေါက်နိုင်သည်။
2. 🗣️ わさび抜きをお願いします	10 အတူတူစားသောသူနှင့် ဆိုင်ဝန်ထမ်းများအား မိမိမစားသောအစားအစာနှင့် အကြောင်းပြချက်ကို ပြောပြနိုင်သည်။
3. 🗣️ 人気があるのはお刺身定食です	11 စားသောက်ဆိုင်တွင် ဆိုင်ဝန်ထမ်းအား မိမိဆန္ဒရှိသော ထိုင်ခုံနေရာ၊ အော်ဒါများကို မှာနိုင်သည်။
4. 🗣️ 予約をしたんですけど…	12 ဖုန်းဖြင့် စားသောက်ဆိုင်ကို ကြိုတင်ဘွတ်ကင်ယူနိုင်သည်။
5. 📄 レストランのクーポン	13 စားသောက်ဆိုင်ကူပွန်ကိုကြည့်ပြီး လိုအပ်သောအချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။

ခန်းဂျီစကားလုံး	注文 会計 予約 電話番号 ~様 ご飯 牛乳 生 禁煙 自由	
သဒ္ဒါမှတ်စု	① S1 ので、S2	今日は自転車 で 来た ので 、飲め ない んです。
	② Sよね	おすし、わさび、入 って ます よね 。
	③ Nで~	A : テーブルと座敷が ござ います が …。 B : テーブル で お願いします。
	④ ナA-な/イA-い/ V-る のは、Nです	人気がある のは 、お刺身定食 です 。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	● Teishoku (သတ်မှတ်ပုံစံဟင်းလျာ) ● လိုက်ပွဲ/ ပွဲကြီး ● ကော်ဖီ / လက်ဖက်ရည် ● ဝါစဘီ ● စက်ဘီးစည်းကမ်း ● စားသောက်ဆိုင်တွင်ဆေးလိပ်သောက်ခြင်း ● Furai (အကြော်) ● စားသောက်ဆိုင်များတွင်ငွေရှင်းစနစ် ● စားသောက်ဆိုင်ကူပွန်များ ● သောက်စရာကောင်တာ	

သင်ခန်းစာ - ၄ ပဲခဲပြာရည်မထည့်ဘဲစားပါ		Can-do	
လွန်ရှားဆောင်ရွက်မှုများ			
1. ㊦) ㊦) どこかい店、ありませんか？	Can-do+ 14	အကြံပြုတိုက်တွန်းထားသော စားသောက်ဆိုင်မိတ်ဆက်ကိုနားထောင်ပြီး ဆိုင်၏ထူးခြားချက်များကို နားလည်သဘောပေါက်နိုင်သည်။	
2. ㊦) ㊦) よく混ぜて食べてください	Can-do+ 15	ဟင်းလျာများ၏ စားပုံစားနည်းနှင့်ပတ်သက်သည့် ရှင်းလင်းချက်ကိုနားထောင်ပြီး နားလည်သဘောပေါက်နိုင်သည်။	
3. ㊦) ㊦) どうやって食べるんですか？	Can-do+ 16	ဟင်းလျာများ၏ စားပုံစားနည်းနှင့်ပတ်သက်ပြီး မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်နိုင်သည်။	
4. ㊦) ㊦) 餃子に似ています	Can-do+ 17	မိမိနိုင်ငံ၏ဟင်းလျာများနှင့်ပတ်သက်ပြီး ဟင်းလျာ၏ထူးခြားချက်၊ ပါဝင်ပစ္စည်း၊ စားပုံစားနည်း စသည်တို့ကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် မိတ်ဆက်ပေးနိုင်သည်။	
5. ㊦) ㊦) 飲食店の口コミ	Can-do+ 18	စားသောက်ဆိုင်နှင့်ပတ်သက်သော အင်တာနက်သတင်းများကိုဖတ်ပြီး အရသာ၊ ဈေးနှုန်း စသည့် အချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။	

ခန်းကျိစကားလုံး	塩 油 量 ～方 ～屋 満足(な) 切る 焼く 入れる	
သဒ္ဒါမှတ်စု	① Nなら、～	A：この近くに、おすすめの店がありますか？ B：この近くなら、「平兵衛」がおすすめです。
	② V-て、～ V-ないで、～ <နည်းလမ်း>	こちらの野菜の天ぷらは、つゆにつけて食べてください。 エビはつゆにつけなくて、塩をかけて食べてください。
	③ V-ちゃだめです	一度に、そんなにたくさんお肉を入れちゃだめですよ。
	④ V-てから、～	うどんは、お肉と野菜を食べてから、入れましょう。
	⑤ S1 が、S2	お店は新しくきれいですが、お昼は混んでいます。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> Ramen (ခေါက်ဆွဲ) ● ဒေသအစားအစာ ● Shooyu (ပဲခဲပြာရည်) / Soosu (ဆော့စ်ချည်) / Tsuyu (အချဉ်ရည်) / Tare (တာလဲဆော့စ်) Temaki-zushi (လက်ဖြစ်ဆူရီထမင်းလိပ်) ● ကန်စွန်းဥဖုတ် ● Shabu-shabu 	

▶ အကြောင်းအရာ ခရီးသွားကြရအောင်

သင်ခန်းစာ - ၅ ကြိုတင်တွတ်ကင်လုပ်ထားတာကောင်းမယ်		Can-do	
လွန်ရှားဆောင်ရွက်မှုများ			
1. ㊦) ㊦) いつか行ってみたいです	Can-do+ 19	ဂျပန်နိုင်ငံ၏ ခရီးသွားလည်ပတ်စရာနေရာများနှင့်ပတ်သက်သော မိတ်ဆက်အကျဉ်းချုပ်ကိုနားထောင်ပြီး မည်သည့်နေရာမျိုးဖြစ်သည်၊ မည်သည့်တိုက်လုပ်နိုင်သည်စသည်တို့ကို နားလည်သဘောပေါက်နိုင်သည်။	
2. ㊦) ㊦) 景色がきれいなところがいいです	Can-do+ 20	မိတ်ဆွေများနှင့် ခရီးစဉ်အစီအစဉ်များကို ဆွေးနွေးနိုင်သည်။	
3. ㊦) ㊦) どんどころに泊まったらいですか？	Can-do+ 21	စီစဉ်နေသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး အခြားသူများ၏ အကြံဉာဏ်တောင်းခံခြင်း၊ အကြံပေးခြင်းများ ပြုလုပ်နိုင်သည်။	
4. ㊦) ㊦) 旅行の口コミ	Can-do+ 22	ခရီးသွားဝက်ဘ်ဆိုဒ်၏ review များကိုဖတ်ပြီး အကြောင်းအရာကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။	

ခန်းကျိစကားလုံး	自然 交通 船 自転車 旅館 東京 計画 遊ぶ 調べる 出発する	
သဒ္ဒါမှတ်စု	① V-(られ)ます <စွမ်းရည်ပြပုံစံ / ဖြစ်နိုင်ချေရှိကြောင်းပြပုံစံ ①>	新鮮なカニとかウニとか 食べられますよ 。
	② ～ところ	遊べる ところはありますか？
	③ S(သာမန်ပုံစံ) って聞きました S(သာမန်ပုံစံ) って言っていました	うどんが おいしい って聞きました。 バスが安くて便利だ って 先輩が 言 っていました。
	④ 【အမေးစကားလုံး】 V-たらいですか？	日光に行くんですけど、 何で行った らいですか？
	⑤ V-たほうがいいです V-ないほうがいいです	厚い上着を 持 って 行 った ほう が いい ですよ。 できれば、日曜日 は行 か ないほう が いい ですよ。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ဂျပန်နိုင်ငံ၏ခရီးသွားလည်ပတ်စရာနေရာများ (㉔) (ဟိုကိုင်းဒိုး၊ တိုကျို၊ ကျိုတို၊ အိုကီနာဝါ) ● ဖူဂျီတောင်နှင့် ဖူဂျီကန် ၅ ကန်အနီးပတ်ဝန်းကျင် အဝေးပြေးဘတ်စ်ကား ● ဂျပန်နိုင်ငံ၏ခရီးသွားလည်ပတ်စရာနေရာများ (J) (နစ်ကိုး၊ နရု တိုယမ၊ နာဂါနို) ● နှင်းလျှောစီးကွင်း ဟိုတယ်၊ ဂျပန်ရိုးရာတည်းခိုခန်း၊ ပုဂ္ဂလိကတည်းခိုခန်း၊ ဧည့်ဂေဟာ 	

သင်ခန်းစာ - ၆ နေရာအမျိုးမျိုးသွားနိုင်တဲ့အတွက်ဝမ်းသာပါတယ်		
လုပ်ရားဆောင်ရွက်မှုများ		Can-do
1.  切符・掲示	Can-do+ 23	ရထားလက်မှတ်၊ ရထားတွဲအတွင်းရှိသင်္ကေတ၊ ဘူတာရုံလမ်းညွှန်ကြေညာဘုတ် စသည်တို့ကို ကြည့်ပြီး လိုအပ်သောသတင်းအချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။
2.  中禅寺湖に行くつもりです	Can-do+ 24	ခရီးစဉ်တွင်တွေ့ဆုံခဲ့သည့်သူအား ခရီးအစီအစဉ် အစရှိသည်ကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
3.  お客様にご案内いたします	Can-do+ 25	ဘူတာရုံ၊ ရထား စသည်တို့၏ အသံလွှင့်ကြေညာချက်များမှ လိုအပ်သောအချက်အလက်များကို နားလည်သဘောပေါက်ပြီး နားမလည်သည့်အခါတွင် အနီးအနားရှိလူအား မေးမြန်းနိုင်သည်။
4.  ショーが見られなくて残念でした	Can-do+ 26	ခရီးသွားရသည့်ခံစားချက်ကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
5.  旅行の感想	Can-do+ 27	ဆိုရှယ်မီဒီယာတွင် ခရီးသွားအတွေ့အကြုံ၊ ခံစားချက်များကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ရေးနိုင်သည်။

ခန်းဂျီစကားလုံး	運転 事故 故障 指定席 週末 絵 空 泳ぐ 光る 到着する	
သဒ္ဒါမှတ်စု	① V-るつもりです	明日は、中禅寺湖に行くつもりです。
	② V-(られ)て、～ V-(られ)なくて、～	いろいろなところに行けて、よかったです。 ショーが見られなくて、残念でした。
	③ S1 し、S2 し、～	海で泳がたし、船に乗れたし、楽しかったです。
	④ V-る / V-ている / V-た とき、～	道を歩いているとき、リスを見ました。 ウミネコが近くに来たとき、ちょっとこわかったです。
	⑤ 【る】と【る】で	友だちと2人でハウステンボスに行ってきました。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● ကျည်ဆန်ရထားလက်မှတ် ● ဂျပန်နိုင်ငံ၏ခရီးသွားလည်ပတ်စရာနေရာများ (၃) (အိုဆာကာ၊ Huis Ten Bosch Theme Park၊ တာကာအိုတောင်၊ ဂျိုးဒိုဂဟမကမ်းခြေ) ● Kushi-katsu ● Takoyaki ● Yuba (တိုဟူးအရေခဲ) 	

▶ အကြောင်းအရာ ဒေသပွဲအခမ်းအနားများ

သင်ခန်းစာ - ၇ မိုးရွာရင်ခန်းမထဲမှာကျင်းပမယ်		
လုပ်ရားဆောင်ရွက်မှုများ		Can-do
1.  掲示板のお知らせ	Can-do+ 28	နေထိုင်ရာဒေသရှိ ကြေညာဘုတ်၊ စာတိုက်ပုံးထဲသို့ရောက်နေသည့် အကြောင်းကြားစာများကို ကြည့်ပြီး အဓိကကျသည့် သတင်းအချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။
2.  ガス点検のお知らせですね	Can-do+ 29	ဒေသတွင်းပွဲအခမ်းအနားများ၊ အကြောင်းကြားစာပါ အကြောင်းအရာများနှင့်ပတ်သက်၍ မေးမြန်းနိုင်ပြီး ထိုဖြေကြားချက်ကို နားလည်သဘောပေါက်နိုင်သည်။
3.  さくら市民センターからお知らせします	Can-do+ 30	ဒေသတွင်းကြိုးမဲ့အသံလွှင့်ချက်မှ ပွဲအခမ်းအနား စသည်တို့၏ အသိပေးအကြောင်းကြားချက်ကို နားထောင်ပြီး အဓိကကျသည့် သတင်းအချက်အလက်များကို နားလည်သဘောပေါက်နိုင်သည်။
4.  盆踊り？ 何ですか？	Can-do+ 31	ဒေသတွင်းပွဲအခမ်းအနားများသို့ ဖိတ်ခေါ်ခံရသည့်အခါတွင် ပွဲအကြောင်းအရာများနှင့်ပတ်သက်၍ မေးမြန်းနိုင်ပြီး ထိုဖြေကြားချက်ကို နားလည်သဘောပေါက်နိုင်သည်။

ခန်းဂျီစကားလုံး	お知らせ 今月 水道 工事 広場 場合 中止 条件 ～以上 開く 生産する	
သဒ္ဒါမှတ်စု	① ～たら、～	雨が降ったら、盆踊りは日曜日にやるよ。 盆踊りが終わったら、いっしょに居酒屋に行きましょう。
	② V-(ら)れます <အပြန်ပုံစံ ①>	7月14日、「ひかりホール」において、コンサートが開催されます。
	③ V-(られ)ます <စွမ်းရည်ပြပုံစံ / ဖြစ်နိုင်ချေရှိကြောင်းပြပုံစံ ②>	盆踊りは簡単だから、だれでも踊れますよ。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● ပွဲတော်များနှင့် Mikoshi ● ဒေသန္တရအဖွဲ့အစည်း ● ဒေသကြေညာဘုတ် / Kairanban (လက်ဆင့်ကမ်းကြေညာချက်) ● သဘာဝဘေးအန္တရာယ်များကာကွယ်ရေးဆိုင်ရာကြိုးမဲ့အသံလွှင့်ခြင်း ● မီးရှူးမီးပန်းပွဲ ● Michi-no-eki (ရပ်နားစခန်း) ● Bon-odori (တွန်းအက) ● Yukata (ယုကတ) ● ပစ္စည်းအဟောင်းဈေး 	

သင်ခန်းစာ - ၈ ဈေးဆိုင်တွေကဘယ်နေရာမှာလဲဆိုတာသိပါသလား		
လွှဲပြောင်းဆောင်ရွက်မှုများ	Can-do	
1. 国際交流フェスティバルのチラシ	32	ပွဲအစီအစဉ်ကိုကြည့်ပြီး ပွဲစတင်မည့်အချိန်၊ ဆောင်ရွက်ရမည့်အကြောင်းအရာ စသည့် အဓိကကျသော သတင်းအချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။
2. スピーチコンテストは、もう始まりましたか？	33	ပွဲအခမ်းအနားကျင်းပသည့်နေရာတွင် တာဝန်ရှိသူများအား အချိန်၊ နေရာ စသည်တို့ကို မေးမြန်းနိုင်ပြီး ထိုဖြေကြားချက်ကို နားလည်သဘောပေါက်နိုင်သည်။
3. だれでも参加できますか？	34	မိမိပါဝင်လိုသည့် ပွဲအခမ်းအနားတွင် ပါဝင်နိုင်မှုစည်းကမ်းသတ်မှတ်ချက်၊ လျှောက်လွှာတင်ရမည့် နည်းလမ်းနှင့်ပတ်သက်၍ တာဝန်ရှိသူထံမေးမြန်းနိုင်သည်။
4. 皆様をお願いいたします	35	ပွဲအခမ်းအနားကျင်းပရာနေရာတွင် လမ်းညွှန်များ၊ သတိပြုရမည့်အကြောင်းအရာများ စသည့် ကြေညာချက်ကိုနားထောင်ပြီး အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။
5. 国際交流祭りの感想	36	ပွဲအခမ်းအနားတွင်ပါဝင်ခဲ့သည့် သူငယ်ချင်း၏ ဆိုရှယ်မီဒီယာတွင် လွယ်ကူရိုးရှင်းစွာ ရေးထားသည့် စာကိုဖတ်ပြီး အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည်။
6. イベントの感想	37	မိမိကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သည့် ပွဲအခမ်းအနားအကြောင်းကို ဆိုရှယ်မီဒီယာတွင် လွယ်ကူသည့် အသုံးအနှုန်းများဖြင့် ရေးနိုင်သည်။

ခန်းဂျီစကားလုံး	来年 会場 世界 体験 国際交流 禁止 紙 始まる 申し込む	
သဒ္ဒါမှတ်စု	① もう V-ました まだ V-て(い)ません	A : スピーチコンテストは、もう始まりましたか？ B : まだ ません。
	② まだ V-ます	イベント、まだやっていますか？
	③ 【အမေးစကားလုံး】 + S(သာမန်ပုံစံ) か、～	明日のフリーマーケットは、何時からか、わかりますか？
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	● အပြည်ပြည်ဆိုင်ရာရင်းနှီးချစ်ကြည်ရေးပွဲတော် ● ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ● ကာရာအိုကေပြိုင်ပွဲ	

▶ အကြောင်းအရာ နှစ်စဉ်ရိုးရာပွဲတော်များနှင့်ကျင့်ဝတ်များ

သင်ခန်းစာ - ၉ အရွယ်ရောက်သူများနေ့မှာဘာတွေကိုလုပ်ကြတာလဲ		
လွှဲပြောင်းဆောင်ရွက်မှုများ	Can-do	
1. 20 歳になった人をお祝いするんだよ	38	ဂျပန်နိုင်ငံ၏ ဆယ့်နှစ်လရာသီပွဲတော်များနှင့်ပတ်သက်ပြီး မည်သည့်အရာကိုလုပ်သည့် မည်သည့်အစားအစာကိုစားသည့် စသည်တို့ကို မေးမြန်းနိုင်ပြီး နားလည်သဘောပေါက်နိုင်သည်။
2. あけましておめでとうございます	39	နှစ်သစ်ကူးအားလပ်ရက် စသည့် ပိတ်ရက်များတွင် မည်သည့်အရာများကိုလုပ်ခဲ့သည်၊ မည်သို့ဖြစ်ခဲ့သည် စသည်တို့ကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
3. 田舎に帰って家族でお祝います	40	မိမိနိုင်ငံ၏ပွဲတော်၊ ပွဲအခမ်းအနားများနှင့်ပတ်သက်၍ လွယ်ကူသည့်အသုံးအနှုန်းများဖြင့် မိတ်ဆက်ပေးနိုင်သည်။
4. イベントの記事	41	မိမိပါဝင်ဆင်နွှဲခဲ့သည့် ဒေသတွင်းပွဲအခမ်းအနားများနှင့်ပတ်သက်သော သတင်းဆောင်းပါးကို ဖတ်ပြီး အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။
5. 新年のメッセージ	42	နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကိုရေး၍ပြုနိုင်သည်။

ခန်းဂျီစကားလုံး	今年 昨年 毎年 文化 祭り 正月 ～式 大人 米 特別(な)	
သဒ္ဒါမှတ်စု	① ～んですか？	成人の日は、何をするんですか？
	② Nしか + အပြင်ဝါကျ	乗り物に3つしか乗れませんでした。
	③ Nだけ	今年は、1日だけ実家に帰りました。
	④ V-たりして、～	友だちといっしょに買い物をしたりして、楽しかったです。
	⑤ V-なくちゃならない	甥や姪にお年玉をあげなくちゃならないし、大変でした。
	⑥ V-れます <စွမ်းရည်ပြပုံစံ / ဖြစ်နိုင်ချေရှိကြောင်းပြပုံစံ ③>	DVDもたくさん見れました 久しぶりに、実家の母の料理を食べれてよかったです。
	⑦ S(သာမန်ပုံစံ) + 人が～ S(သာမန်ပုံစံ) + 人も～	春節は、田舎に帰る人が多いです。 最近では、海外に旅行する人もいます。
	⑧ V-ながら、～	ソングラウンは、町を歩きながら、みんなで水をかけ合います。
	⑨ NIによって	レバランは、年によって違います。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	● ဂျပန်နိုင်ငံ၏နှစ်သစ်ကူး ● အရွယ်ရောက်သူများနေ့ ● ဂျပန်နိုင်ငံ၏ ဆယ့်နှစ်လရာသီပွဲတော်များ ● Mochitsuki (ကောက်ညှင်းထောင်းခြင်း)	

သင်ခန်းစာ - ၁၀ ဘယ်လိုအဝတ်အစားဝတ်သွားရင်ကောင်းမလဲ		
လွှဲပြောင်းဆောင်ရွက်မှုများ	Can-do	
1. 今からお見舞いに行くんです	43	ဂျပန်နိုင်ငံ၏ မင်္ဂလာပွဲများ၊ အသုဘ စသည့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ မေးမြန်းနိုင်ပြီး ထိုပြောကြားချက်ကို နားလည်သဘောပေါက်နိုင်သည်။
2. 食器は自分で片付けなくちゃ	44	ဂျပန်နိုင်ငံနှင့် မိမိနိုင်ငံ၏ ဓလေ့ထုံးတမ်းများ ကွဲပြားခြားနားမှုနှင့်ပတ်သက်၍ မေးခွန်းမေးခြင်း၊ ထင်မြင်ချက်ပေးခြင်းများလုပ်နိုင်သည်။
3. 国によって違うんですね	45	မတူကွဲပြားသော ယဉ်ကျေးမှုအတွေ့အကြုံများကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
4. 日本の習慣についての記事	46	ကျင့်ဝတ်များ၊ ဓလေ့ထုံးတမ်းများ မတူကွဲပြားမှုနှင့်ပတ်သက်သည့် အင်တာနက်ရှိ ရေးသားဖော်ပြချက်များကိုဖတ်နိုင်ပြီး အကြောင်းအရာကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။

ခန်းဂျီစကားလုံး	服 袋 自分 店長 全員 習慣 普通 暗い 怒る 入院する	
သဒ္ဒါမှတ်စု	① 【အမေးစကားလုံး】 V-ばいいですか？	お葬式には、 何を持って行けばいいですか？
	② V-てはいけません/だめです Vちゃ いけません/だめです	信号が赤のときは、横断歩道を 渡ってはいけませんよ 。 バスの中では、 話しちゃだめだよ 。
	③ V-なくちゃ	食器は自分で 片付けなくちゃ 。
	④ V-るように、～ V-ないように、～	次の人がすぐに席に 座れるように 、食器を片付けます。 トイレが つまらないように 、紙はゴミ箱に捨てます。
	⑤ V-(ら)れます <အပြစ်ပုံစံ ②>	お店の店長さんに、「 今度から気をつけて 」と 注意されました 。
	⑥ S(သမန်ပုံစံ)の？	お金を払わないで、ジュース飲んだの？
	⑦ V-なきや	ちゃんとお金を払ってから 飲まなきや 。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● အသုဘအခမ်းအနား ● လက်ကိုင်ဖုန်းအသုံးပြုစဉ် လိုက်နာရမည့်ကျင့်ဝတ်များ ● မင်္ဂလာပွဲဝတ်စုံများ ● လူမမာသတင်းမေးခြင်း ● အိမ်သစ် / အဆောက်အဦသစ်တက်ပါတီ ● ဒေသအလိုက်ဓလေ့ထုံးတမ်းများ ● Food Court (မုန့်ဈေးတန်း) ● နှုတ်မြန်စာ 	

▶ အကြောင်းအရာ ကျွမ်းကျင်စွာဈေးဝယ်ခြင်း

သင်ခန်းစာ - ၁၁ ပွိုင့်ကတ်ကိုမေ့ခဲ့တယ်		
လွှဲပြောင်းဆောင်ရွက်မှုများ	Can-do	
1. 着ててもいいですか？	47	အဝတ်အစားအရောင်းဆိုင် စသည့်နေရာများတွင် မိမိဝယ်ယူလိုသော အရောင်၊ အရွယ်အစား စသည့်တို့ကိုပြော၍ ဝယ်လိုသောပစ္စည်းကို ဝယ်ယူနိုင်သည်။
2. 自転車を盗まれました	48	ဈေးဝယ်နေစဉ် အခက်အခဲကြုံသောအခါ အနီးအနားရှိလူအား မိမိအခက်အခဲကို ပြောနိုင်သည်။
3. トイレに忘れたと思います	49	ပစ္စည်းကျပျောက်သောအခါ မိမိပစ္စည်း၏ ထူးခြားချက်၊ ကျပျောက်ခဲ့သောနေရာ စသည်တို့ကို ပြောပြနိုင်သည်။
4. お客様のお呼び出しを申し上げます	50	ဈေးဝယ်စင်တာ စသည့်နေရာများတွင် ဆိုင်အတွင်း အသံလွှင့်ကြေညာချက်များကို နားထောင်ပြီး အကြောင်းအရာကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။

ခန်းဂျီစကားလုံး	色 赤 青 黒 白 女性 男性 急に 営業する 案内する	
သဒ္ဒါမှတ်စု	① V-ててもいいですか？	このセーター、 着ててもいいですか？
	② ナA- / イA- すぎます	この色はちょっと 派手すぎます 。
	③ ナA-な / イA-いの	もうちょっと 大きい の、ありますか？
	④ Nを V-(ら)れます <အပြစ်ပုံစံ ③>	(私は) 自転車 を盗まれました。
	⑤ S(သမန်ပုံစံ) かもしれません	もしかしたら、 バッグ をとられた かもしれません 。
	⑥ V-てしまいました	ポイントカード、 忘れてしまいました 。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● အဝတ်အစားအရွယ်အစား ● အရေးပေါ်အချိန်တွင် ဆက်ရမည့်ဖုန်းနံပါတ်များ ● Point cards (ပွိုင့်ကတ်များ) ● ဈေးဝယ်စင်တာများရှိစစ်စမ်းရာနေရာ ● ဈေးလျှော့ရောင်းခြင်း ● ကုန်တိုက်များ၏ အထူးကုန်စည်ပြပွဲ 	

သင်ခန်းစာ - ၁၂ ဒီဖုန်းစုတ်စက်က ပေါ့ပါးပြီးရွေးရလွယ်တယ်		
လွှဲပြောင်းဆောင်ရွက်မှုများ	Can-do	
1. どこで買ったらいいですか？	51	ဝယ်ချင်သည့်အရာရှိပါက မည်သည့်အရာကို မည်သည့်နေရာတွင်ဝယ်လျှင် ကောင်းမလဲ စသည်တို့နှင့် ပတ်သက်၍ အခြားသူများနှင့်တိုင်ပင်နိုင်သည်။
2. フリマアブリ	52	ပစ္စည်းအဟောင်းဈေး၏ အပ်ပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုဒ်များကို အသုံးပြု၍ လျှပ်စစ်ပစ္စည်းများ ဝယ်ယူနိုင်သည်။
3. 商品の比較表	53	အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ လျှပ်စစ်ပစ္စည်းများ၏ နှိုင်းယှဉ်ဇယားနှင့် ဈေးနှုန်းကိုကြည့်ပြီး လိုအပ်သောအချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်သည်။
4. これ、安くなりますか？	54	လျှပ်စစ်ပစ္စည်းတစ်ခုကို ဝယ်ယူသောအခါ ဆိုင်ဝန်ထမ်းအား ကုန်ပစ္စည်းနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ ဈေးဆစ်ခြင်းများ ပြုလုပ်နိုင်သည်။

ခန်းဂျီစကားလုံး	商品 値段 価格 消費税 税別 店員 親切(な) 重い 軽い 変わる	
သဒ္ဒါမှတ်စု	① V-るまで、～	手元に 届くまで 、2日しかかかりませんでした。
	② V-やすいです V-にくいです	どっちが 使いやすい ですか？ この掃除機は、 重くて、使いにくい ですね。
	③ N1とN2(と)、どちら/どっちが～か？ (N1より) N2のほうが、～。	A : どっちが使いやすい ですか？ B : セーシバの掃除機の ほうが スギシタより 軽くて、動かしやすい ですよ。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● ပစ္စည်းအဟောင်းဈေးနှင့် အပ်ပလီကေးရှင်း ● ဈေးနှုန်းညှိနှိုင်းခြင်း / ဈေးဆစ်ခြင်း 	

သင်ခန်းစာ - ၁၃ အချက်အလက်အမျိုးမျိုးကို ပြသထားတယ်	
လုပ်ရားဆောင်ရွက်မှုများ	Can-do
1. 市の行事に使われています	55 အဆောက်အဦ စသည်တို့ကို လမ်းညွှန်ခြင်းခံရသောအခါ ထိုနေရာတွင် မည်သည့်အရာများရှိသည်၊ မည်သည့်အရာများကိုလုပ်နိုင်သည် ဆိုသည်ကို နားထောင်ပြီး နားလည်သဘောပေါက်နိုင်သည်။
2. はじめて利用するんですが...	56 အားကစားရုံများနှင့် အများပိုင်အဆောက်အဦများ၏ အသုံးပြုနည်းလမ်း၊ စည်းမျဉ်းများ စသည့် ရှင်းလင်းချက်များကို နားထောင်ပြီး နားလည်သဘောပေါက်နိုင်သည်။
3. 図書館を使いたいんですが...	57 စာကြည့်တိုက်အသုံးပြုနည်း၊ စည်းမျဉ်းစည်းကမ်း စသည်တို့နှင့်ပတ်သက်သည့် မေးခွန်းများကို မေးမြန်းပြီး ထိုဖြေကြားချက်ကို နားလည်သဘောပေါက်နိုင်သည်။
4. 図書館の利用案内	58 နိုင်ငံခြားသားများအတွက် လွယ်ကူသောဂျပန်စာဖြင့် ရေးထားသည့် စာကြည့်တိုက်အသုံးပြုနည်း လမ်းညွှန်ကိုဖတ်ရှုပြီး အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည်။
5. 禁止の表示	59 အဆောက်အဦအတွင်းရှိ "ဓာတ်ပုံရိုက်ခွင့်မပြု" ကဲ့သို့သော သင်္ကေတများကိုကြည့်ပြီး နားလည် သဘောပေါက်နိုင်သည်။

ခန်းကျိစကားလုံး	市 料金 図書館 道具 ~点 必要(な) 借りる 返す 開く 閉まる 利用する
သဒ္ဒါမှတ်စု	<p>① V-(ら)れます <အပြုခံပုံစံ ④> この建物は、2年前に建てられました。</p> <p>② V-てあります 昔、使われた道具とか、いろいろな資料を展示してあります。</p> <p>③ N1 だけじゃなくて、N2 も～ 本だけじゃなくて、CDとか、DVDもただで借りられます。</p> <p>④ Nなら、～ 返却は、市内の図書館なら、どこに返してもいいです。</p> <p>⑤ 【အမေးစကားလုံး】 V-ても、～ 返却は、市内の図書館なら、どこに返してもいいです。</p>
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● ပြည်သူ့ယဉ်ကျေးမှုစင်တာ / အားကစားလေ့ကျင့်ရေးစင်တာ ● စာကြည့်တိုက် ● Yasashii Nihongo (လွယ်ကူသောဂျပန်စာ)

သင်ခန်းစာ - ၁၄ ရှေ့ဆံပင်နည်းနည်းပိုပြီးတိုတိုညှပ်ပေးလို့ရမလား	
လုပ်ရားဆောင်ရွက်မှုများ	Can-do
1. 自転車の空気を入れたいんですが...	60 အမြန်ချောပို့၊ ပင်မင်း စသည့် ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ ရှင်းလင်းချက်များကိုနားထောင်ပြီး အသုံးပြုရမည့်နည်းလမ်းကို နားလည်သဘောပေါက်နိုင်သည်။
2. 郵便局からの連絡	61 စာတိုက်မှ ပါဆယ်ပစ္စည်း စသည့် လူမရှိသည့်အခါထားခဲ့သော အကြောင်းကြားစာကိုဖတ်ပြီး နောက်တစ်ကြိမ် ပြန်လည်ပိုရမည့်နည်းလမ်းကို နားလည်သဘောပေါက်နိုင်သည်။
3. どのくらい切りますか？	62 အလှပြင်ဆိုင်၊ ဆံသဆိုင်များတွင် မည်သည့်ဆံပင်ပုံစံကိုလိုချင်သည်ဆိုသည့် မိမိဆန္ဒကို ပြောပြနိုင် သည်။
4. 外国の方のために、いろいろなサービスがあります	63 အပြည်ပြည်ဆိုင်ရာရင်းနှီးချစ်ကြည်ရေးအဖွဲ့အစည်းများ အစရှိသောအသင်းအဖွဲ့များတွင် နိုင်ငံခြားသား များအတွက် မည်သည့်ဝန်ဆောင်မှုမျိုးရှိသည်ကို မေးမြန်းနိုင်ပြီး နားလည်သဘောပေါက်နိုင်သည်။

ခန်းကျိစကားလုံး	外国 情報 相談 質問 窓口 郵便局 近所 自動 洗う 入力する
သဒ္ဒါမှတ်စု	<p>① ナA-に/イA-く V 全体的に短く切ってください。</p> <p>② Nのために、～ 外国の方のために、いろいろなサービスがあります。</p>
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● ပင်မင်းဝန်ဆောင်မှု ● အမြန်ချောပို့ဝန်ဆောင်မှု ● ဆံသဆိုင် / အလှပြင်ဆိုင် ● နိုင်ငံခြားသားများအတွက်ဝန်ဆောင်မှုများ

သင်ခန်းစာ - ၁၅ အစည်းအဝေးခန်းကမ်းပွင့်လျက်သားဖြစ်နေခဲ့တယ်	
လုပ်ရားဆောင်ရွက်မှုများ	Can-do
1. エコ活動の貼り紙	64 လုပ်ငန်းခွင်အစရှိသည့်နေရာများတွင်ကပ်ထားသော ဂေဟစနစ်ထိန်းသိမ်းရေးလှုပ်ရှားမှုနှင့်သက်ဆိုင် သော ကြေညာချက်စာရွက်များကိုကြည့်ပြီး သတိထားရမည့်အချက်များကို နားလည်သဘောပေါက် နိုင်သည်။
2. 水がもったいないですよ	65 မိမိအနေဖြင့် ပတ်ဝန်းကျင်အတွက် သတိထားနေသည့်ကိစ္စများကို ပြောဆိုနိုင်ပြီး၊ သူတစ်ပါး၏ ပြောစကားကို နားထောင်ပြီး နားလည်သဘောပေါက်နိုင်သည်။
3. ごみの分け方・出し方	66 အမှိုက်ပစ်ပစ်နည်းနှင့်ပတ်သက်သော ရှင်းလင်းချက်ကိုဖတ်ပြီး ပစ်လိုသောအမှိုက်ကို မည်သည့် အချိန်တွင်ပစ်နိုင်သည်ကို နားလည်သဘောပေါက်နိုင်သည်။
4. どうやって捨てればいいですか？	67 အမှိုက်ပစ်ပစ်နည်းနှင့်ပတ်သက်၍ မေးမြန်းနိုင်ပြီး ထိုဖြေကြားချက်ကို နားလည်သဘောပေါက် နိုင်သည်။

ခန်းကျိစကားလုံး	温度 危険 ~種類 消す 捨てる 出す 分ける 燃える 決める 設定する
သဒ္ဒါမှတ်စု	<p>① V-たままです 会議室の電気がついたままでしたよ。</p> <p>② V-るのにいいです マイストローは、ごみを減らすのにいいんですよ。</p>
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● Cool Biz ● တစ်ခါသုံးပလတ်စတစ်အိတ်နှင့်ကိုယ်ပိုင်ဈေးဝယ်အိတ် (My Bag) ● အမှိုက်များအားခွဲခြားခြင်း

သင်ခန်းစာ - ၁၆ ငလျင်လှုပ်ချိန်မှာ အလျင်စလို မလှုပ်ရှားပါနဲ့		
လုပ်ရှားဆောင်ရွက်မှုများ	Can-do	
1. 🗣️ 緊急地震速報です	73	သဘာဝဘေးအန္တရာယ်အသိပေးသတင်းများ၊ ကြေညာချက်များကို နားထောင်ပြီး မည်သည့် အရာများဖြစ်နေသည်၊ မည်သို့လုပ်ရမည် ဆိုသည်ကို နားလည်သဘောပေါက်နိုင်သည်။
2. 🗣️ 避難訓練を始めます	69	သဘာဝဘေးအန္တရာယ်ကြိုတင်လေ့ကျင့်မှုများအတွက် ရှင်းလင်းချက်များနှင့် ညွှန်ကြားချက်များကို နားထောင်ပြီး လုပ်ပုံလုပ်နည်းများ၊ သတိထားရမည့်အချက်များကို နားလည်သဘောပေါက်နိုင်သည်။
3. 🗣️ 地震が起こったときは…	70	သဘာဝဘေးအန္တရာယ်ကြိုတင်လေ့ကျင့်မှုများတွင် ငလျင်လှုပ်ချိန်၌ မည်သို့လုပ်ရမည်ဆိုသည့် ရှင်းလင်းချက်ကို နားထောင်ပြီး အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။
4. 🗣️ 避難所はどこですか？	71	ဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ ပတ်ဝန်းကျင်မှလူများကို မေးမြန်း၍ လိုအပ်သော သတင်းအချက်အလက်များကို ရယူနိုင်သည်။
5. 📄 防災パンフレット	72	နိုင်ငံခြားသားများအတွက် ဂျပန်ဘာသာဖြင့်ရေးထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးလက်ကမ်းစာစောင်များကိုဖတ်၍ အကြောင်းအရာများကို နားလည်သဘောပေါက်နိုင်သည်။

ခန်းဂျီစကားလုံး	地震 台風 外声 危ない 大切(な) 心配(な) 集まる 進む	
သဒ္ဒါမှတ်စု	① V (အမိန့်ပေးပုံစံ) V-るな (တားမြစ်ခြင်းနှင့်သက်ဆိုင်သောအမိန့်ပေးပုံစံ)	急げ。こっちに集まれ。 走るな。
	② V-ないようにしてください	できるだけ煙を吸わないようにしてください。
	③ V-(られ)なくなります	ドアが開かなくなると、外に逃げられなくなります。
	④ Sても、～	大きな地震が来ても、あわてて動かないでください。
	⑤ V(သမာဓိပုံစံ)かどうか、～	店が開いているかどうか、わからないけど…。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● သဘာဝဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်ပြုခြေပုံ ● အရေးပေါ်အိတ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ● မက်ဂနီကျူနှင့် ငလျင်ပြင်းအား ● ဂျပန်နိုင်ငံ၏ နယ်မြေဒေသ ခွဲခြားပုံ ● သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများ 	

▶ အကြောင်းအရာ **ကျွန်တော်၏ဘဝ**

သင်ခန်းစာ - ၁၇ ဂျပန်စကားကို အရင်ကထက် ပြောနိုင်လာပါတယ်		
လုပ်ရှားဆောင်ရွက်မှုများ	Can-do	
1. 🗣️ 日本の生活には慣れましたか？	73	ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက်ပိုင်း အဖြစ်အပျက်များ၊ နေထိုင်စားသောက်မှုပုံစံပြောင်းလဲမှုများကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ရှင်းပြနိုင်သည်။
2. 🗣️ 知らないことばかりで大変でした	74	လုပ်ငန်းခွင်မှ လူများအား လတ်တလောအလုပ်အခြေအနေများကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
3. 📄 近況報告のメッセージ	75	ဂျပန်ဘာသာစကားသင်ပေးခဲ့သည့် ဆရာ/ဆရာမထံသို့ မိမိ၏လတ်တလောအခြေအနေကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် မက်ဆေ့ချ်ရေး၍ ပို့နိုင်သည်။

ခန်းဂျီစကားလုံး	最近 授業 問題 大変(な) 困る 違う 慣れる 増える 笑う 苦労する	
သဒ္ဒါမှတ်စု	① V-(られ)るようになりました	最近は、ほかの人にお店の情報を教えられるようになりました。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● Wadaiko (ဂျပန်ရိုးရာဇွဲ) ● ချီးမွမ်းခံရချိန်တွင် ● ဂျပန်နိုင်ငံ၏ တီဇီဇာတ်လမ်းတွဲများ 	

သင်ခန်းစာ - ၁၈ အနာဂတ်မှာ ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ဖို့ စိတ်ကူးထားပါတယ်		
လုပ်ရှားဆောင်ရွက်မှုများ	Can-do	
1. 🗣️ すしの職人になりたいです	76	မိမိအနာဂတ်အိပ်မက်နှင့်ဆန္ဒကို လွယ်ကူသည့်အသုံးအနှုန်းများဖြင့် ပြောဆိုနိုင်သည်။
2. 🗣️ 最初はすごく苦労したよ	77	ဂျပန်နိုင်ငံတွင် ကာလရှည်ကြာစွာနေထိုင်နေသူ၏ အတွေ့အကြုံ နှင့်အကြံပြုချက်များကို နားထောင်၍ အကြောင်းအရာကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်သည်။
3. 🗣️ みなさんには、とても親切にしてもらいました	78	နှုတ်ဆက်ပွဲ စသည်တို့တွင် လွယ်ကူသောအကြောင်းအရာများကို ထည့်သွင်းပြောကြား၍ ကျေးဇူးတင်စကား ပြောဆိုနိုင်သည်။

ခန်းဂျီစကားလုံး	希望 募集 特に 住む 建てる 続ける 考える 役に立つ 卒業する 留学する	
သဒ္ဒါမှတ်စု	① V-(よ)うと思います/思っています	将来は、タイで、自分の会社を作ろうと思います。
	② V-るために、～	日本に住むために、もっと日本語をがんばろうと思います。
	③ V-てあげます	両親に、家を建ててあげるつもりです。
	④ V-てもらいます	JF工業のみなさんには、とても親切にしてもらいました。
	⑤ V-てくれます	山内さんは、私にたくさん、日本語を教えてくださいました。
ဂျပန်တွင်နေထိုင်မှုအတွက် သိကောင်းစရာများ	<ul style="list-style-type: none"> ● Shokunin (လက်မှုပညာရှင်) ● နှုတ်ဆက်ပါတီပွဲ ● ဂျပန်ဘာသာစကား လေ့လာနိုင်မည့်နည်းလမ်းများ 	